

# Gen

## Chapter 29

Burmese Interlinear

Reference: Burmese Judson Bible (1835)

:၀၇၇	-၂၂	၂၃၇	၃၇၇	၅၇၇	၆၇၇	၈၇၇	၉၇၇	1
-၏အရှေ့	သားများ-	ပဏ္ဍိ-သို့	-နှင့်သွားလ၏	သူ့ခရီးလမ်းများ	ယာကုပ်	-နှင့်ကပြော၏		
		<a href="#">H0776</a>	<a href="#">H3212</a>	<a href="#">H7272</a>	<a href="#">H3290</a>	<a href="#">H5375</a>		

တဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ ပဏ္ဍိသားတို့နရောအရပ်သို့ ရောက်ပီပြင်လျှင်၊

၁၀၃	၁၁၃	၁၂၃	၁၃၃	၁၄၃	၁၅၃	၁၆၃	၁၇၃	၁၈၃	2
-၏သိုး	-၏သိုးအုပ်များ-	သိုး-	-ထိုနရော၌	-နှင့်ကပြော-	-၌လယ်	တွင်း	-နှင့်ကပြော	-နှင့်မပြော၏	
<a href="#">H6629</a>	<a href="#">H5739</a>	<a href="#">H7969</a>	<a href="#">H8033</a>	<a href="#">H2009</a>		<a href="#">H0875</a>	<a href="#">H2009</a>	<a href="#">H7200</a>	

၁၉၃	၂၀၃	၂၁၃	၂၂၃	၂၃၃	၂၄၃	၂၅၃	၂၆၃	၂၇၃	၂၈၃
-ထိုသိုးအုပ်များ	ရတောက်ကခြာ	-ထိုထို	-ထိုတွင်း	-မှ	-အဘယ်ကခြာဆိုသော်	-သူ့အပေါ်	အိပ်		
<a href="#">H5739</a>	<a href="#">H8248</a>	<a href="#">H1931</a>	<a href="#">H0875</a>				<a href="#">H7257</a>		

:၂၃၇	၃	-၂	၅၇၇	၆၇၇
-၏တွင်း	ပါးစပ်-	-အပေါ်	ကပြော၏	-နှင့်ထိုကျောက်
<a href="#">H0875</a>	<a href="#">H6310</a>			<a href="#">H0068</a>

မကြာမီ၌ တစ်စ၌ ရတောင်တခုကို မပြော။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစု အိပ်လျက်ရှိ၏။ ရတောင်ပေါ်မှာ ကြီးစွာသော ကျောက်ရှိ၏။

၁၃၇	၂၃၇	၃၃၇	၄၃၇	၅၃၇	၆၃၇	၇၃၇	၈၃၇	၉၃၇	3
-ထိုကျောက်	-ကို	-နှင့်လိမ့်ခပြော၏	-ထိုသိုးအုပ်များ	-အလုံးစုံ	-ထိုနရော၌-သို့	-နှင့်စုရုံးလိမ့်မည်-			
<a href="#">H0068</a>	<a href="#">H0853</a>	<a href="#">H1556</a>	<a href="#">H5739</a>	<a href="#">H3605</a>	<a href="#">H8033</a>	<a href="#">H0622</a>			

၁၄၇	၂၄၇	၃၄၇	၄၄၇	၅၄၇	၆၄၇	၇၄၇	၈၄၇	၉၄၇
-ထိုကျောက်	-ကို	-နှင့်ပပြောခဲ့ပီ	-ထိုသိုး	-ကို	-နှင့်ရတောက်ခဲ့ပီ	-၏တွင်း	ပါးစပ်-	-မှ-အပေါ်
<a href="#">H0068</a>	<a href="#">H0853</a>	<a href="#">H7725</a>	<a href="#">H6629</a>	<a href="#">H0853</a>	<a href="#">H8248</a>	<a href="#">H0875</a>	<a href="#">H6310</a>	

:၅၃၇	၆၃၇	၇	-၂
-သို့သူ့မှနရော	-၏တွင်း	ပါးစပ်-	-အပေါ်
<a href="#">H4725</a>	<a href="#">H0875</a>	<a href="#">H6310</a>	

သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌ စုဝေး သောအခါ၊ ရတောင်ဝ၌ ဖုံးအုပ်သော ကျောက်ကို လှိုမ့်လှန်၍၊ သိုးများကို ရတောက်ပီပြင်လျှင်၊ ထိုကျောက်ကို မိမိနရောရတောင်ပေါ်မှာ တဖန်တင်ထားလေ့ရှိ၏။

:၁၃၇	၂၃၇	၃၃၇	၄၃၇	၅၃၇	၆၃၇	၇၃၇	၈၃၇	၉၃၇	4
ငါတို့	-မှခါရန်	-နှင့်ဆိုကပြော၏	သင်တို့	-မှမည်နရော	ငါ့ညီများ	ယာကုပ်	-သူတို့ထံ	-နှင့်ဆိုလ၏	
<a href="#">H0587</a>		<a href="#">H0559</a>		<a href="#">H0370</a>	<a href="#">H0251</a>	<a href="#">H3290</a>		<a href="#">H0559</a>	

ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကပြောနည်းဟု မေးလျှင်၊ ငါတို့သည် ခါရန်မျိုကြ လာကပြောညီဟု ပြောဆိုလ၏။

:၁၃၇	၂၃၇	၃၃၇	၄၃၇	၅၃၇	၆၃၇	၇၃၇	၈၃၇	၉၃၇	5
ငါတို့	-နှင့်ဆိုကပြော၏	-၏နာခေါ	သား-	လာဗန်	-ကို	သင်တို့ထံရား	-သူတို့ထံ	-နှင့်ဆိုလ၏	
<a href="#">H3045</a>	<a href="#">H0559</a>	<a href="#">H5152</a>			<a href="#">H0853</a>	<a href="#">H3045</a>		<a href="#">H0559</a>	

တဖန်ယာကုပ်က၊ နာခေါသားလာဗန်ကို သိသလောဟု မေးလျှင်၊ သိ၏ဟု ပြောဆိုသ၏။

လက်	ကံ	ဝါ	ကံ	လဲ	ဝါ	ကံ	ကံ	6
ရာခလေ	-နှင့်က	ငါ	-နှင့်	-သူ	-မှ	-သူ	-နှင့်	
<a href="#">H7354</a>	<a href="#">H2009</a>	<a href="#">H7965</a>	<a href="#">H0559</a>		<a href="#">H7965</a>		<a href="#">H0559</a>	

:အ	-	က	က
-ထို	-	လာ	သူ
<a href="#">H6629</a>	<a href="#">H6629</a>	<a href="#">H0935</a>	<a href="#">H1323</a>

သူသည်မပါ၏လောကတဖန်မပေးပိုင်လျှင်၊ မပါ၏။ သူ၏သမီးရာခလေသည် သိုးများနှင့်တကွ လာလိမ့်မည်ဟု ဆိုကပြော၏။

ရ	က	က	က	က	က	က	က	က	7
တို	-ထို	ရ	အ	-	က	ဝ	က	က	
<a href="#">H8248</a>	<a href="#">H4735</a>	<a href="#">H0622</a>	<a href="#">H6256</a>	<a href="#">H3808</a>	<a href="#">H3117</a>	<a href="#">H5750</a>	<a href="#">H2005</a>	<a href="#">H0559</a>	

:က	က	က
-ထို	-	က
<a href="#">H6629</a>	<a href="#">H6629</a>	<a href="#">H6629</a>

ယာကုပ်ကလည်း၊ နေအချိန် အလွန်များစွာ ရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရတိုက်ပီးလျှင်၊ သွား၍ထိန်းကခြီးလော့ဟု ဆိုလ၏။

ဝါ	-	ဝါ	က	က	က	က	က	8
-ထို	-	စ	-	-	က	-	-	
<a href="#">H5739</a>	<a href="#">H3605</a>	<a href="#">H0622</a>		<a href="#">H5704</a>	<a href="#">H3201</a>	<a href="#">H3808</a>	<a href="#">H0559</a>	

:အ	က	က	က	က	က	က	က
-ထို	-	-	ပါ	-	-	-	-
<a href="#">H6629</a>	<a href="#">H8248</a>	<a href="#">H0875</a>	<a href="#">H6310</a>	<a href="#">H0068</a>	<a href="#">H0853</a>	<a href="#">H1556</a>	

သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရတောင်းဝှံ့ ဖုံးအုပ် သော ကျောက်ကို လှိမ့်လှန်ပီးမူသာ၊ သိုးတို့ကို ရတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟု ပြောဆို ကြ၏။

က	က	က	-	က	က	က	က	က	9
-	-	-	-	လာ	-	-	ပ	ရ	
<a href="#">H0001</a>		<a href="#">H6629</a>		<a href="#">H0935</a>	<a href="#">H7354</a>		<a href="#">H1696</a>	<a href="#">H5750</a>	

:က	က	က
သူ	သိုး	-
<a href="#">H1931</a>		

ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကပြောတွင်၊ ရာခလေသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည် ဖြစ်၍၊ သိုးတို့ကို ဆောင်လျက်လာ၏။

က	က	က	က	က	က	က	က	က	10
-	အ	-	သ	ရာ	-	ယ	မ	-	
<a href="#">H0517</a>	<a href="#">H0251</a>		<a href="#">H1323</a>	<a href="#">H7354</a>	<a href="#">H0853</a>	<a href="#">H3290</a>	<a href="#">H7200</a>	<a href="#">H1961</a>	

က	က	က	က	က	က	က	က	က
-	-	ယ	-	-	အ	အ	-	-
<a href="#">H0853</a>	<a href="#">H1556</a>	<a href="#">H3290</a>	<a href="#">H5066</a>	<a href="#">H0517</a>	<a href="#">H0251</a>		<a href="#">H6629</a>	<a href="#">H0853</a>

က	က	က	က	က	က	က	က
အ	-	သ	-	-	-	-	-
<a href="#">H0251</a>		<a href="#">H6629</a>	<a href="#">H0853</a>	<a href="#">H8248</a>	<a href="#">H0875</a>	<a href="#">H6310</a>	<a href="#">H0068</a>

:က
-
<a href="#">H0517</a>



ကနဏ္ဍက -ထိုငယ်သမာ [H8389](#)   
 ဝဗျာ -နှင့်အမည်- [H8034](#)   
 ကန့်လ လအော [H3812](#)   
 ကဲကဲကဲကဲ -ထိုကဲကဲကဲ [H8034](#)   
 ဝဗျာ အမည်- [H8034](#)   
 ကဲကဲကဲကဲ -၏သမီးများ [H1323](#)   
 ကဲကဲကဲကဲ -နှင့်- [H8147](#)   
 ကဲကဲကဲကဲ -နှင့်-သို့လာဗန်

16

:ကဲကဲ  
 ရာခလေ  
[H7354](#)

ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကဲကဲကဲကဲကဲ၊ လအောအမည်ရှိ၏။ အငယ်ကား၊ ရာခလေအမည် ရှိ၏။

ကဲကဲကဲကဲ -၏အသွင်အပြင် [H8389](#)   
 ကဲကဲကဲကဲ လူပသမာ- [H3303](#)   
 ကဲကဲကဲကဲကဲ ဖြစ်၏ [H1961](#)   
 ကဲကဲကဲကဲကဲ -နှင့်ရာခလေ [H7354](#)   
 ကဲကဲကဲကဲကဲ နှင့်ညှင်းသမာ [H7390](#)   
 ကဲကဲကဲကဲကဲ -၏လအော [H3812](#)   
 ကဲကဲကဲကဲကဲကဲ -နှင့်မျက်စိများ-

17

:ကဲကဲကဲကဲ  
 -၏အသွင်အပြင် [H4758](#)   
 ကဲကဲကဲကဲကဲကဲ -နှင့်လူပသမာ- [H3303](#)

လအောကား၊ မျက်စိနှည့်၏။ ရာခလေကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။

ကဲကဲကဲကဲ -၏နှစ် [H8141](#)   
 ကဲကဲကဲကဲကဲ -ခုနှစ်- [H7651](#)   
 ကဲကဲကဲကဲကဲကဲ ငါအစခေမည်-သင့်ကို [H5647](#)   
 ကဲကဲကဲကဲကဲကဲ -နှင့်ဆိုလ၏ [H0559](#)   
 ကဲကဲကဲကဲကဲ ရာခလေ [H7354](#)   
 ကဲကဲကဲကဲကဲကဲ -ကို [H0853](#)   
 ကဲကဲကဲကဲကဲကဲ ယာကုပ် [H3290](#)   
 ကဲကဲကဲကဲကဲကဲကဲ -နှင့်ချစ်လ၏ [H0157](#)

18

:ကဲကဲကဲကဲ  
 -ထိုငယ်သမာ [H1323](#)   
 ကဲကဲကဲကဲကဲကဲ သင့်သမီး [H1323](#)   
 ကဲကဲကဲကဲကဲကဲကဲ -၌ရာခလေ [H7354](#)

ယာကုပ်သည် ရာခလေကို ချစ်သမာကခြင်း၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခလေကိုရခြင်းငှါ၊ ခုနှစ်နှစ်အစခေပါမည်ဟု ဆိုလျှင်၊

ကဲကဲကဲကဲ အခြေ [H0312](#)   
 ကဲကဲကဲကဲကဲ -သို့လူ- [H0376](#)   
 ကဲကဲကဲကဲကဲ -သူမကို [H0853](#)   
 ကဲကဲကဲကဲကဲကဲ -မှငါပေးခြင်း [H5414](#)   
 ကဲကဲကဲကဲကဲ -သင့်ကို [H0853](#)   
 ကဲကဲကဲကဲကဲကဲ -သူမကို [H0853](#)   
 ကဲကဲကဲကဲကဲကဲ ငါပေးခြင်း [H5414](#)   
 ကဲကဲကဲကဲကဲကဲ ကောင်း [H0853](#)   
 ကဲကဲကဲကဲကဲကဲ လာဗန် [H3290](#)   
 ကဲကဲကဲကဲကဲကဲကဲ -နှင့်ဆိုလ၏ [H0559](#)

19

:ကဲကဲကဲကဲ  
 -ငါနှင့် [H5978](#)   
 ကဲကဲကဲကဲကဲကဲ နေ [H3427](#)

လာဗန်က၊ အခြေသောသူအား ပေးစားသည် ထက်၊ သင့်အား ပေးစားသော် သာ၍ကောင်း၏။ ငါနှင့် အတူနေလေ့ဟုဆို၏။

ကဲကဲကဲကဲကဲ -ကဲ့သို့ရက်စက် [H3117](#)   
 ကဲကဲကဲကဲကဲကဲ -၌သူမျက်စိ [H1961](#)   
 ကဲကဲကဲကဲကဲကဲ -နှင့်ဖြစ်ကခြ် [H1961](#)   
 ကဲကဲကဲကဲကဲကဲ -၏နှစ် [H8141](#)   
 ကဲကဲကဲကဲကဲကဲ -ခုနှစ်- [H7651](#)   
 ကဲကဲကဲကဲကဲကဲ -၌ရာခလေ [H7354](#)   
 ကဲကဲကဲကဲကဲကဲ ယာကုပ် [H3290](#)   
 ကဲကဲကဲကဲကဲကဲကဲ -နှင့်အစခေလ၏ [H5647](#)

20

:ကဲကဲကဲကဲ  
 -သူမကို [H0853](#)   
 ကဲကဲကဲကဲကဲကဲကဲ -၌သူအချစ်ခြင်း [H0157](#)   
 ကဲကဲကဲကဲကဲကဲကဲ အချို [H0259](#)

ယာကုပ်သည်လည်း၊ ရာခလေကို ရခြင်းငှါ ခုနှစ်နှစ် အစခေလ၏။ ရာခလေကိုချစ်သမာကခြင်း၊ ခုနှစ်နှစ်ကို နည်းသောနေရက်ကဲ့သို့ ထင်မှတ်သတည်း။

21  
 1. [H4390](#) - [H0802](#) [H0853](#) [H3051](#) [H0413](#) [H3290](#) [H0559](#)

: [H0413](#) [H0935](#) [H3117](#)

| ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စဉ် ပါပီဂျီကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟု လာဗန်အားဆိုလျှင်၊

22  
 : [H4960](#) [H4725](#) [H0376](#) [H3605](#) [H0853](#) [H0622](#)

| လာဗန်သည် ထိုအရပ်၌နေသော သူ့အပေါင်း တို့ကို စည်းဝေးစေ၍ ပွဲလုပ်လေ၏။

23  
 - [H0413](#) [H0853](#) [H0935](#) [H1323](#) [H3812](#) [H0853](#) [H3947](#) [H6153](#) [H1961](#)

: [H0413](#) [H0935](#)

| ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလအော၌ လက်ဖွဲ့လျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ၏။

24  
 : [H8198](#) [H1323](#) [H3812](#) [H8198](#) [H2153](#) [H0853](#) [H5414](#)

| ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလအော၌ လက်ဖွဲ့လျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ၏။

25  
 - [H2063](#) [H4100](#) [H0413](#) [H0559](#) [H3812](#) [H1931](#) [H2009](#) [H1242](#) [H1961](#)

[H4100](#) [H5647](#) [H7354](#) [H3808](#)

: [H1961](#)

| နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လအောဖွဲ့ကခြင်းကို သိမငြိလျှင်၊ လာဗန် ထံသို့သွား၍ ကျွန်ုပ်၌ပြောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည် ရာခလေကိုရခြင်းငှါ အစခေရပီမြေဟုတ်လေ။ ကျွန်ုပ်ကို အဘယ်ကခြင်း လှည့်စားရသနည်းဟု ဆိုသော်၊

יָגוּל	הַרְעָה	תָּלָה	וַיִּקְרָא	כֵּן	הַשָּׁמַיִם	-לֹא	לָבָל	רָמַז	26
-ရေမှောက်၌	-ထိုငယ်သော	-သို့ပေး	-၌ငါတို့နရာ	-ထိုကဲ့သို့	ပုဂ္ဂိုလ်	-မ	လာဗန်	-နှင့်ဆိုလ၏	
<a href="#">H6440</a>	<a href="#">H6810</a>	<a href="#">H5414</a>	<a href="#">H4725</a>			<a href="#">H3808</a>		<a href="#">H0559</a>	
								: הַרְעָה	
								-ထိုအကြီးသော	
								<a href="#">H1067</a>	

လာဗန်က၊ ငါတို့ပုဂ္ဂိုလ်၌ သမီးအကြီးကို မပေးစားမှီ၊ အငယ်ကို မပေးစားရ။

הַרְבֵּעַ	תָּאֵר	-תָּ	-עַ	אֶל	הַרְגָּה	תָּ	עַבְדְּ	אֶל	27
-၌အစခံခြင်း	-ထိုဤအရာ	-ကို	-လည်း	-သင့်ကို	-နှင့်ငါပေးမည်	-ထိုဤအရာ	သီတင်း-	ပညြ့်စော	
<a href="#">H5656</a>	<a href="#">H2063</a>	<a href="#">H0853</a>	<a href="#">H1571</a>		<a href="#">H5414</a>	<a href="#">H2063</a>	<a href="#">H7620</a>	<a href="#">H4390</a>	
				: תָּ	עַ	אֶ	בְּ	אֶ	
				אֶ	עַ	אֶ	בְּ	אֶ	
				אֶ	עַ	אֶ	בְּ	אֶ	
				အခြား	-၏နှစ်	ခုနှစ်-	ထပ်	-ငါနှင့်	သင်အစခံမည်
				<a href="#">H0312</a>	<a href="#">H8141</a>	<a href="#">H7651</a>	<a href="#">H5750</a>	<a href="#">H5978</a>	<a href="#">H5647</a>

ခုနှစ်ရက်စဉ်အောင် ငံ့ဦးလော့။ နောက်တဖန် ခုနှစ်နှစ် အစခံရသည်အတွက်၊ ရာခလေကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊

וְ	הַ	תָּ	עַ	אֶ	כֵּן	בְּ	שָׁ	28
-သူထံ	-နှင့်ပေးလ၏-	-ထိုဤအရာ	သီတင်း-	-နှင့်ပညြ့်စောလေ၏	-ထိုကဲ့သို့	ယာကုပ်	-နှင့်ပပြော၏	
	<a href="#">H5414</a>	<a href="#">H2063</a>	<a href="#">H7620</a>	<a href="#">H4390</a>		<a href="#">H3290</a>		
				: הַ	וְ	בְּ	אֶ	
				အခြား	-သူအတွက်	သူသမီး	ရာခလေ	-ကို
				<a href="#">H0802</a>		<a href="#">H1323</a>	<a href="#">H7354</a>	<a href="#">H0853</a>

ယာကုပ်ဝန်ခံ၍ ခုနှစ်ရက်စဉ်ပေးပြီ။ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခလေကို ပေးစားလ၏။

: הַ	אֶ	הַ	הַ	-תָּ	בְּ	לָ	וְ	29
-သို့ကျန်မ	-သူမှထံ	သူကျန်မ	ဗိလဟာ	-ကို	သူသမီး	-သို့ရာခလေ	လာဗန်	-နှင့်ပေးလ၏
<a href="#">H8198</a>		<a href="#">H8198</a>		<a href="#">H0853</a>	<a href="#">H1323</a>	<a href="#">H7354</a>		<a href="#">H5414</a>

ယာကုပ်ဝန်ခံ၍ ခုနှစ်ရက်စဉ်ပေးပြီ။ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခလေကို ပေးစားလ၏။

אֶ	לָ	-תָּ	-עַ	בְּ	לָ	-	עַ	20
-မှလအောထက်	ရာခလေ	-ကို	-လည်း-	-နှင့်ချစ်လ၏	ရာခလေ	-သို့	-လည်း	-နှင့်ဝင်လ၏
<a href="#">H3812</a>	<a href="#">H7354</a>	<a href="#">H0853</a>	<a href="#">H1571</a>	<a href="#">H0157</a>	<a href="#">H7354</a>	<a href="#">H0413</a>	<a href="#">H1571</a>	<a href="#">H0935</a>
				: תָּ	עַ	בְּ	אֶ	
				အခြား	-၏နှစ်	ခုနှစ်-	ထပ်	-သူနှင့်
				<a href="#">H0312</a>	<a href="#">H8141</a>	<a href="#">H7651</a>	<a href="#">H5750</a>	<a href="#">H5647</a>

ယာကုပ်သည် ရာခလေနှင့် ဆက်ဆံ၍၊ လအောကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန် ခုနှစ်နှစ်အစခံလ၏။

-	הַ	אֶ	הַ	-	הַ	21
-ကို	-နှင့်ဖွင့်လ၏	လအော	မုန်းတီးခံရသော	-အဘယ်ကကြောင့်ဆိုသော်	ထာဝရဘုရား	-နှင့်မပြုလ၏
<a href="#">H0853</a>		<a href="#">H3812</a>	<a href="#">H8130</a>		<a href="#">H3068</a>	<a href="#">H7200</a>
				: הַ	לָ	הַ
				မပြု	-နှင့်ရာခလေ	သူမှဝမ်း
				<a href="#">H6135</a>	<a href="#">H7354</a>	<a href="#">H7358</a>

လအောသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမပြု၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏။ ရာခလေမူကား မပြု။

ႁႃႉႃႃ ရူဗင် <a href="#">H7205</a>	ႃႃႃ သူအမည် <a href="#">H8034</a>	ႃႃႃႃ -နှင့်ခေါ်လခေါ် <a href="#">H7121</a>	ႃႃ သား	ႃႃႃ -နှင့်ဖွားလခေါ် <a href="#">H3205</a>	ႃႃႃ လအော <a href="#">H3812</a>	ႃႃႃ -နှင့်ပဋိသန္ဓေယူလခေါ် <a href="#">H2029</a>
ႃႃႃ -ဌ်ငါဆင်းရဲခြင်း <a href="#">H6040</a>	ႃႃႃ ထာဝရဘုရား <a href="#">H3068</a>	ႃႃႃ မပြင်ပိုင် <a href="#">H7200</a>	ႃႃ -အဘယ်ကကြောင့်ဆိုသော်	ႃႃႃ သူပုလဲလခေါ် <a href="#">H0559</a>	ႃႃ -အဘယ်ကကြောင့်ဆိုသော်	
			ႃႃႃ ငါလင် <a href="#">H0376</a>	ႃႃႃ ငါကိုချစ်မည် <a href="#">H0157</a>	ႃႃႃ -ယခု <a href="#">H6258</a>	ႃႃ -အဘယ်ကကြောင့်ဆိုသော်

32

လအောသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမပြင်၍ ရူဗင်အမည်ဖြင့် မှည့်လခေါ်။ အကကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခဲခြင်းကို အမှန် ကြည့်မပြင်တော်မူပါ။ သို့မဟုတ် ယခုငါလင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း။

ႃႃႃ ကပြုံးခွဲ၏ <a href="#">H8085</a>	ႃႃ -အဘယ်ကကြောင့်ဆိုသော်	ႃႃႃႃ -နှင့်ဆိုလခေါ် <a href="#">H0559</a>	ႃႃ သား	ႃႃႃ -နှင့်ဖွားလခေါ် <a href="#">H3205</a>	ႃႃႃ ထပ် <a href="#">H5750</a>	ႃႃႃ -နှင့်ပဋိသန္ဓေယူလခေါ် <a href="#">H2029</a>	
ႃႃႃ -ကို <a href="#">H0853</a>	ႃႃႃ -လည်း- <a href="#">H1571</a>	ႃႃႃ -ငါ့ထံ <a href="#">H5414</a>	ႃႃႃ -နှင့်ပေးလခေါ်- <a href="#">H5414</a>	ႃႃ ငါ	ႃႃႃ မုန်းတီးခံရသော <a href="#">H8130</a>	ႃႃ -အဘယ်ကကြောင့်ဆိုသော်	ႃႃႃ ထာဝရဘုရား <a href="#">H3068</a>
				ႃႃႃ ရိုမောင် <a href="#">H8095</a>	ႃႃႃ သူအမည် <a href="#">H8034</a>	ႃႃႃ -နှင့်ခေါ်လခေါ် <a href="#">H7121</a>	ႃႃ -ဤ <a href="#">H2088</a>

33

တဖန် ပဋိသန္ဓေယူပုန်၍ သားကိုဘွားမပြင်သော်၊ ငါသည် အမှန်းခံရကကြောင့်ကို ထာဝရဘုရား ကပြုံးသော ကကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပါ။ ဆိုပါ။ လျှင်၊ ထိုသားကို ရိုမောင်အမည်ဖြင့် မှည့်လခေါ်။

ႃႃႃ ပူးပေါင်းမည် <a href="#">H6471</a>	ႃႃႃ -ထိုအကီမြေ <a href="#">H6471</a>	ႃႃႃ -ယခု <a href="#">H6258</a>	ႃႃႃႃ -နှင့်ဆိုလခေါ် <a href="#">H0559</a>	ႃႃ သား	ႃႃႃ -နှင့်ဖွားလခေါ် <a href="#">H3205</a>	ႃႃႃ ထပ် <a href="#">H5750</a>	ႃႃႃ -နှင့်ပဋိသန္ဓေယူလခေါ် <a href="#">H2029</a>	
ႃႃ -ထိုကကြောင့်	ႃႃႃ -အပေါ်	ႃႃႃ -၏သားများ	ႃႃႃ သုံး- <a href="#">H7969</a>	ႃႃ -သူ့ထံ	ႃႃႃ ငါဖွားခွဲပါ <a href="#">H3205</a>	ႃႃ -အဘယ်ကကြောင့်ဆိုသော်	ႃႃႃ -ငါ့ထံ <a href="#">H0413</a>	ႃႃႃ ငါလင် <a href="#">H0376</a>
					ႃႃႃ လဝေ <a href="#">H3878</a>	ႃႃႃ သူအမည် <a href="#">H8034</a>	ႃႃႃ ခေါ်ခွဲ၏- <a href="#">H7121</a>	

34

တဖန် ပဋိသန္ဓေယူပုန်၍ သားကိုဘွားမပြင်သော်၊ ငါလင်အား သားသုံးယောက်ကို ငါဘွားမပြင်သောကြောင့်၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘက်လိမ့်မည်ဟု ဆို၍၊ ထိုသားကို လဝေအမည်ဖြင့် မှည့်လခေါ်။

ႃႃႃ -ကို <a href="#">H0853</a>	ႃႃႃ ငါချီးမွန်မည် <a href="#">H3034</a>	ႃႃႃ -ထိုအကီမြေ <a href="#">H6471</a>	ႃႃႃႃ -နှင့်ဆိုလခေါ် <a href="#">H0559</a>	ႃႃ သား	ႃႃႃ -နှင့်ဖွားလခေါ် <a href="#">H3205</a>	ႃႃႃ ထပ် <a href="#">H5750</a>	ႃႃႃ -နှင့်ပဋိသန္ဓေယူလခေါ် <a href="#">H2029</a>
ႃႃႃ -မဖွားခြင်း <a href="#">H3205</a>	ႃႃႃ -နှင့်ရပ်လခေါ် <a href="#">H5975</a>	ႃႃႃ ယုဒ	ႃႃႃ သူအမည် <a href="#">H8034</a>	ႃႃႃ ခေါ်လခေါ် <a href="#">H7121</a>	ႃႃ -ထိုကကြောင့်	ႃႃႃ -အပေါ်	ႃႃႃ ထာဝရဘုရား <a href="#">H3068</a>

35

တဖန် ပဋိသန္ဓေယူပုန်၍ သားကို ဘွားမပြင် သော်၊ ထာဝရဘုရားကို ယခုငါချီးမွန်မည်ဟု ဆိုသည် ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လခေါ်။ ထိုနောက်၊ သားပတ်၍ မဘွားဘဲနခေါ်။